



Seattle Office of Labor Standards Domestic Workers Ordinance

2024 တ်ဒူးသ့ညါခွဲးယးကွါဂီဒီး တ်မးဘူးလဲတ်ဂွါတ်ကျါ

ပုလၢအဟ့ၣ်တ်မး မ့တမ့ၢ် ဟ့ၣ်ဝဲတ်မးဘူးလဲဆူထံလီၢ်ကီၢ်ပုပုမးတၢ်ဖိတဖၣ်န့ၣ် အအိၣ်ဝဲဒၣ်လၢ ဘၣ်ဃးထံလီၢ်ကီၢ်ပုပုမးတၢ်ဖိတၢ်သိၣ်တၢ်သီ (Domestic Workers Ordinance) အဖိလံာ်တဖၣ်န့ၣ် တ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ အဝဲသ့ၣ်လၢအကရၢလီၤဒူးသ့ညါဘၣ်ဝဲတ်ဒူးသ့ညါကွါဂီဒီးတခါအံၤဆူအဝဲ သ့ၣ်ပုမးတၢ်ဖိတဖၣ် လၢကျါလၢပုမးတၢ်ဖိတဖၣ်စူးကါဝဲတဖၣ်န့ၣ်လီၤ. တ်ဒူးသ့ညါဝဲအံၤတမ့ၢ်ဒဲးသဲးတ်ဟ့ၣ်က့ၣ်အသီးဘၣ် ဒီးအတမးလံာ်ဃး ဃာ်ဒီး Seattle အဝဲဘၣ်န့ၣ်လီၤ.

တ်ဒူးသ့ညါမုၢ်န့ၣ်မုၢ်သီ _____ / _____ / _____ ပုတၢ်မးဖိအမံၤ _____

ပုငါတ်မးဖိတ်မးမုၢ်ကျါအမံၤ _____ ပုငါတ်မးဖိတ်မးမုၢ်ကျါ လီၢ်တဲစိ မ့တမ့ၢ် အမံၤ(လ) _____

ပုငါတ်မးဖိတ်မးမုၢ်ကျါ အအိၣ်ဆိးလီၢ်ကျါ _____



ခွဲးယးလၢတ်ဒီးန့ၣ်ဘၣ်စ့ဟ့ၣ်အိၣ်လိးအစ့ၤကတၢ်

န့ၣ်အိၣ်ဒီးတ်ခွဲးတ်ယးလၢ နကဒီးန့ၣ်ဘၣ် Seattle တ်မးအဘူးအလဲအ စ့ၤကတၢ် နတ်မးဘူးလဲတန့ၣ်ရံၣ်: \$ _____ / တန့ၣ်ရံၣ်.

တ်ကဟ့ၣ်န့ၣ်ဖဲး: _____

(အဒိ. ဖဲတ်မးမုၢ်န့ၣ်ကတၢ်, ကိးမုၢ်ဖိဖဲ, လၢကိး 2 န့ၣ်တဘျီဖဲမုၢ်ယုၣ်န့ၣ်, အဂ့ၢ်ဂၤတဖၣ်)

ကြးဒီးတ်မးကတီၢ်ဘျး သမံထံကွါမ့ၢ်နကဘၣ်ပတံထီၣ်ဖဲလဲၣ်

- နတကြးဒီးန့ၣ်တ်မးကတီၢ်ဘျးဘူးလဲ-
- နမ့ၢ်ဝဲ "တ်မးကတီၢ်ဘျး" ပုမးတၢ်ဖိ, စံးတၢ်န့ၣ် တ်မးကတီၢ်တဖၣ်ကဘၣ် ဟ့ၣ် 1.5 ဂံၢ် အါဒီး တန့ၣ်ရံၣ်ဘၣ်တန့ၣ်ရံၣ်ဘူးလဲလၢတ်ဟ့ၣ်အါညီန့ၣ် လၢအ ဘျးထီၣ်ဝဲဒၣ် 40 န့ၣ် ရံၣ်လၢတန့ၣ်တီပူၤန့ၣ်လီၤ.

2024 တန့ၣ်ရံၣ်ဂီၢ် တ်မးအဘူးအလဲ အစ့ၤကတၢ်	တ်ဟ့ၣ်စ့အိၣ်လိးအစ့ၤ ကတၢ်	ပုမးတၢ်ဖိဒီးန့ၣ်ဘၣ်တ်ဟ့ၣ်ကနၢၤ** \$2.72/တန့ၣ်ရံၣ် မ့တမ့ၢ် တ်မးကတီၢ် -ဆူၣ်ချုတ်မးစၢၤ တ်ဘၣ်ဘျးတဖၣ်
တ်မးမုၢ်ကျါလၢအငါတၢ် အါဒဲးတက့ၢ်	\$19.97/န့ၣ်ရံၣ်	\$17.25/န့ၣ်ရံၣ်
တ်မးကတီၢ်လၢအိၣ်ဒီး ပုမး တ်ဖိ 501 ဆူဖဲခိၣ်	\$19.97/န့ၣ်ရံၣ်	

** နမ့ၢ်ပုမးတၢ်ဖိန့ၣ် နတ်မးကတီၢ်ကဘၣ်ဒူးသ့ညါန့ၣ်ဘၣ်ဃးတ်ဟ့ၣ် က နၢၤသန့တၢ် ဂွါတ်ကျါ.

သမံထံဘၣ်မ့ၢ်အဟံးယုၣ်စ့ၢ်ကိးခါ



ခွဲးယးလၢကဟံးန့ၣ်တ်အိၣ်ဘျး

နတ်မးကိးလံာ်န့ၣ်ရံၣ်လၢတ်မးမုၢ်ကျါတဖျါအဂီၢ်န့ၣ် နအိၣ်ဒီးခွဲးယး လၢကဒီးန့ၣ် ဘၣ်တၢ်ဘူးလဲ, မဲးနဲး 10-တ်အိၣ်ဘျးလၢတအိၣ်ဒီးတ်မး တ်တၢ်လၢသၢန့ၣ်ရံၣ်တၢ် မးကတၢ်န့ၣ်လီၤ.

တ်အိၣ်ဘျးအိၣ်သါတ်ပဟံးနီၣ်တဖၣ်-

- နကဒီးန့ၣ်ဘၣ်ဒီးဝဲဒၣ်တၢ်ဘူးလဲ ဖဲနအိၣ်ဘျးဝဲဒၣ်လၢတအိၣ်ဒီးတ်မးတံာ်တံာ်ဘၣ်န့ၣ်လီၤ.
- ဖဲနအိၣ်ဝဲဒၣ်တ်မးလီၢ်ကတီၢ် နအိၣ်ဘျးဝဲဒၣ်သ့ဝဲဒၣ်ဒီး နကဘၣ်ကွါလီၤကွါတ်မးဖဲပုမးကိးကဒါ ကွါနၢၤအကတီၢ်န့ၣ်လီၤ. နမ့ၢ်ဘၣ်ကွါထွဲဝဲဒၣ် ပုတကၤဂၤအတၢ်ဘၣ်တၢ်ဘၢ ဒီးတ်အိၣ်ဆူၣ်အိၣ်ချု လၢ အအိၣ်လၢနတၢ်ကဟံးယးအဖိလံာ်န့ၣ် နတန့ၣ်အိၣ်ဘျးဘၣ်ဝဲဘၣ်ခီဖျါလၢနအိၣ်ဒီးနမ့ၢ်ဒါန့ၣ် လီၤ. လၢတ်ဂွါသ့ၣ်တဖၣ်န့ၣ်အဖိခိၣ် တ်ကဟ့ၣ်အါထီၣ်န့ၣ်တၢ်ဆၢကတီၢ်ဘျး မဲးနဲး 10 ဘူးလဲ, မ့ တမ့ၢ် \$ _____, တ်အိၣ်ဘျးကတီၢ်လၢနတန့ၣ်ဘၣ်အါကိးဘျးဒီးန့ၣ်လီၤ.
- ခီဖျါလၢနမ့ၢ်ဒါအဖိ ကီဒိၣ်မးလၢနကအိၣ်ဘျးဘၣ် မ့တမ့ၢ် နအိၣ်ဘျးဘၣ်တသ့ဘၣ် မ့တမ့ၢ်လၢပု လၢအအိၣ်လၢနတၢ်ကဟံးယးအဖိလံာ်တဖၣ်ကဘၣ်ကွါဆၢမံာ်ဝဲဒၣ်တၢ်ကီတၢ်ကဲ ဖဲနအိၣ်ဘျး ကတီၢ်ခါန့ၣ်လီၤ. နကဒီးန့ၣ်ဘၣ်ဝဲဒၣ် မဲးနဲး 10 ဘူးလဲဒီး မ့တမ့ၢ် \$ _____, လၢတ်မးကိးန့ၣ်ရံၣ် ဒီးအဂီၢ်န့ၣ်လီၤ.

ခေတ္တနးချိန် သတ်မှတ်ချက်များ-

- ဤခေတ္တနးချိန်သည် သင့်အား အနားယူရန်နှင့် သင့် အချိန်ကို သင်မည်ကဲ့သို့ အသုံးပြုရမည်နှင့် ပတ်သက် ပြီး အခြားပုဂ္ဂိုလ်ရေး ရွေးချယ်မှုများ ပြုလုပ်ရန် ခွင့်ပြု ပေးရမည်။
- သင့်အား အလုပ်ခွင်တွင် ဆက်နေရန်နှင့် ခေါ်ဆိုခံရချိန် တွင် အလုပ်သို့ ပြန်လာရန် တောင်းဆိုနိုင်ပါသည်။ သို့သော် ထိုသို့မဟုတ်လျှင် အလုပ်တာဝန်များ သက်သာရာ ရနိုင်ပါသည်။
- သင့်ခေတ္တနးချိန်သည် သင့်အလုပ်ရှင် သို့မဟုတ် အလုပ်တာဝန်များဖြင့် နှောင့်ယှက်ခံရပါက 10 မိနစ် ဆက်တိုက် နားချိန် သင်ရချိန်အထိ ခေတ္တနးချိန်များ ပြန်လည်စတင်ပါသည်။

*တိန်နီၣ် ပုမးတၢ်ဖိလၢအဘၣ်တၢ်ငါအါလီၤလီၤလၢတ်မးမုၢ်ကျါဒီး အကြးဒီး လီၢ်ကဝိဒီးကီၢ်စံၣ်ပုမးတၢ်ဖိတၢ်ဟံးပတီၢ်အဂ့ၢ်အဂၤတဖၣ် ဃုာ်ဒီးတၢ်ဟ့ၣ်ဘူး လဲဖဲဆိကွကတီၢ်ဒီး တ်ဘၣ်တၢ်ဘၢကတီၢ်န့ၣ်လီၤ. အလုပ်သမား၏ အခွင့်အရေးများဆိုင်ရာ နောက်ထပ် သတင်းအချက်အလက်များကို www.seattle.gov/laborstandards တွင် မြင်တွေ့နိုင်ပါသည်။



ခွဲးယၤလၢတၢ်အိၣ်တၢ်အိၣ်ကတီၢ်

နတၢ်မၤကိးယၢ်န့ၣ်ရံၣ်လၢတၢ်မၤကျၢၢ်တဖျၢၣ်အဂီၢ်န့ၣ် နအိၣ်ဒီးခွဲးယၤလၢ ကဒီးန့ၣ် ဘၣ်တၢ်ဘူးလဲ, မံးနံး 30-တၢ်အိၣ်တၢ်အိၣ်ကတီၢ်တအိၣ်ဒီးတၢ်မၤတၢ် တၢ်လၢယၢ်န့ၣ် ရံၣ်တၢ်မၤကတၢ်န့ၣ်လီၤ.

တၢ်အိၣ်တၢ်အိၣ်ကတီၢ်: သမံထံကွၢ်မ့ၢ်နကဘၣ်ပတံထီၣ်ဖဲလဲၣ်

- ဖဲနအိၣ်တၢ်ကတီၢ်, တၢ်ကပတုၣ်ကွၢ်ဝဲဒၣ်နတၢ်မၤလၢပုၤပုၤန့ၣ်လီၤ. နကဒီးန့ၣ်ဘၣ်ဝဲဒၣ် တၢ်အိၣ်ကတီၢ်လၢတၢ် တဟ့ၣ်ဘူးလဲဘၣ်. နကွၢ်ဝဲဒၣ် တၢ်အိၣ်ကတီၢ်လၢတၢ်တဟ့ၣ်ဘူးလဲကတီၢ်သ့ဝဲဒၣ်န့ၣ်လီၤ. ကွၢ်ဘၣ်ဝဲတလၢလၢ ကပဘၣ်ဘးတၢ်စူးကွၢ်တၢ်ပနီၣ်တဖၣ်.
- နကဘၣ်အိၣ်ဒီးဖဲတၢ်မၤလီၤဒီး ကဘၣ်လီၤကဒါကွၢ်တၢ်မၤဖဲတၢ်ကိးကွၢ်န့ၣ် ဒီးမ့တမ့ၢ်ဘၣ်ဒီးတၢ်ကဒုးဟါထီၣ် ကွၢ်န့ၣ်လၢတၢ်မၤပူၤန့ၣ်လီၤ. နကဒီးန့ၣ်ဘၣ် ဝဲဒၣ် တၢ်အိၣ်ကတီၢ်လၢတၢ်တဟ့ၣ်ဘူးလဲဘၣ်. နကွၢ်ဝဲဒၣ်တၢ်အိၣ် ကတီၢ် လၢတၢ်ဟ့ၣ်ဖဲစၢၤအပူၤဝဲအံၤတသ့ဘၣ်.
- နမူဒါအိၣ်ဝဲဒၣ်လၢနဟံၣ်ဖဲဖိအတၢ်အိၣ်ဆူၣ်ချ့ဒီးတၢ်ဘၣ်တၢ်ဘၢအဂီၢ်, ဘၣ်ဆၣ်သန့ကွၢ် နကြးဒီးန့ၣ်ဘၣ်ဝဲ ဒၣ်တၢ်အိၣ်ကတီၢ်အလုၢ်အပူၤန့ၣ်လီၤ. နမ့ၢ်တန့ၢ်အိၣ်ဘၣ်တၢ်အိၣ်ဖဲဆၢကတီၢ်ဘၣ်အခါမ့ၢ်လၢနမူဒါအယီၤဒီး, တၢ် ကဘၣ်ဟ့ၣ်န့ၣ်အိၣ်လံး အမံးနံး 30 အဂီၢ်, မ့တမ့ၢ် \$ _____, လၢတၢ်အိၣ်ကတီၢ်ကိးဘျီဒီးလၢနတန့ၢ်အိၣ်ဘၣ် အံၤန့ၣ်လီၤ.
- မ့တမ့ၢ်နမူဒါအိၣ်လၢကဘၣ်ကွၢ်ထွဲဝဲဒၣ်ပုၤလၢအအိၣ်လၢနတၢ်ဟ့ၣ်ဖဲလဲတဖၣ် အတၢ်အိၣ်ဆူၣ်အိၣ်ချ့ဒီး တၢ်ဘၣ်တၢ်ဘၢတဖၣ်အဂီၢ်အယီၤ နအိၣ်ဘၣ်ဝဲဒၣ်တသ့ဘၣ်န့ၣ်လီၤ. နကဒီးန့ၣ်ဘၣ်ဝဲဒၣ် မံးနံး 30 ဘူးလဲ မ့တမ့ၢ် \$ _____, လၢကိးယၢ်န့ၣ်ရံၣ်ဒီးတၢ်မၤအဂီၢ်န့ၣ်လီၤ.

တၢ်အိၣ်တၢ်အိၣ်ကတီၢ်တၢ်ပဟ်နီၣ် တဖၣ်-

- တၢ်အိၣ်တၢ်အိၣ်ကတီၢ်အံၤ အပျဲနကအိၣ်ဘၣ်ဒီး ကမၤဘၣ်ဝဲဒၣ်နီၣ်တဂၤတၢ် ဃုထၢဒ်နစူးကါဝဲဒၣ်နီၣ် တဂၤတၢ်ဆၢ ကတီၢ်န့ၣ်လီၤ.
- ဖဲနအိၣ်တၢ်အိၣ်ကတီၢ်အံၤမၤကစၢ် မ့တမ့ၢ် တၢ် မၤတဖၣ် ကဲထီၣ်တၢ်မၤ တၢ်တၢ်လၢနဂီၢ်ဒီး နကဘၣ် ကွၢ်စးထီၣ်ကဒါကွၢ်တၢ်အိၣ်တၢ်အိၣ်ကတီၢ်တုၤလၢ မံး နံး-30 ပုၤပုၤန့ၣ်လီၤ.

စူးကွၢ်ဝဲတၢ်အိၣ်တၢ်အိၣ်မ့တမ့ၢ်တၢ်အိၣ် ဘၣ်ကအတီၢ်?

- တၢ်စူးကွၢ်ဝဲအံၤကဘၣ်မ့ၢ်ဝဲဒၣ် မ့ၢ်သးမၤကလီၤဒီး ကဘၣ်မ့ၢ်ဝဲ ဒၣ်ပုၤမၤ တၢ်ဖိတၢ်ဘျီတၢ်ဖိအဂီၢ်န့ၣ်လီၤ.
- တၢ်ကဘၣ်ဒုးသ့ၣ်ညါန့ၣ်ဘၣ်ဒီးနတၢ်ခွဲးတၢ်ယၢ်လၢနစူးကွၢ် အံၤ ဒီးတၢ်စူး ကွၢ်တၢ်အတၢ်ဖိထွဲထီၣ်အခဲတဖၣ်န့ၣ်လီၤ.
- တၢ်စူးကွၢ်ဝဲအံၤအကြးဟ်ဖျါထီၣ်ဝဲဒၣ် မ့ၢ်န့ၣ်(တဖၣ်)လၢ အစး ထီၣ်စူးကွၢ် ဝဲတၢ်ခွဲးတၢ်ယၢ်တဖၣ်န့ၣ်လီၤ.
- နအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ်လၢနကပတုၣ်ကွၢ်ဝဲဒၣ်တၢ်စူးကွၢ်ဝဲအံၤ တဘျီတဘျီသ့ ဝဲဒၣ်န့ၣ်လီၤ.



ခွဲးယၤအိၣ်လၢတၢ်အိၣ်ဘၣ်အိၣ်သါမ့ၢ်န့ၣ်တဖၣ်

နမ့ၢ်မၤဘၣ်တၢ် 6 သီတဟ်ယုၣ်ယီၤဒီး ဒီးအိၣ်ဆိးမ့တမ့ၢ်မဲလၢဖဲနတၢ်မၤလီၤန့ၣ် နအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ် လၢ နကအိၣ်ဘၣ်ဝဲဒၣ် 24-န့ၣ်ရံၣ်တၢ်အိၣ်ဘၣ်အိၣ်သါ ခွဲးယၤလၢ တၢ်တဟ့ၣ်ဝဲအဘူးအလဲဘၣ်န့ၣ်လီၤ.

- တၢ်မၤအန့ၣ်ရံၣ်မ့ၢ်အိၣ်ဝဲဒၣ် 24-န့ၣ်ရံၣ်န့ၣ် အကြၢကီၢ်ဒီးတနံၤဂီၢ်တၢ်မၤန့ၣ်လီၤ.
- ဖဲတၢ်အိၣ်ဘၣ်အကတီၢ် 24-န့ၣ်ရံၣ်ပူၤန့ၣ် တၢ်ကဘၣ်ဟ်ပတုၣ်ကွၢ်ဝဲဒၣ်နမူ နဒါလၢတၢ်မၤပူၤဒီး, တလိၣ်ဘၣ်အိၣ်ဝဲဒၣ် လၢတၢ်မၤလီၤဘၣ်, တလိၣ်ဘၣ်ကွၢ် ကဒါကွၢ်လၢတၢ်မၤလီၤဘၣ် ပုၤမ့ၢ်တကိးန့ၣ်ဘၣ်န့ၣ်လီၤ.
- နကစူးကွၢ်ဝဲဒၣ် တၢ်အိၣ်ဘၣ်အိၣ်သါတန့ၣ်သ့ဝဲဒၣ်န့ၣ်လီၤ. ကွၢ်ဘၣ်ဝဲတလၢ လၢကပဘၣ်ဘးတၢ်စူးကွၢ်တၢ်ပနီၣ် တဖၣ်.



ခွဲးယၤလၢတၢ်ကဟ်ဝဲဒၣ်နီၣ်တဂၤတၢ်ဂ့ၢ်တၢ်ကျိတဖၣ်

သင်သညံ သင်၏ မူလစာရွက်စာတမ်းများနှင့် ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းပိုင်ခွင့် ရှိသည်။



တၢ်တြီးဘးဝဲတၢ်မၤဆုၢ်ကွၢ်တၢ်

နအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ်လၢ နကပူၤဖျးထီၣ်လၢတၢ်မၤဆုၢ်ကွၢ်တၢ်န့ၣ်လီၤ. အဝဲ န့ၣ်တဖိးသဲစးလၢတၢ်မၤမ့ၢ်ကျၢၢ်လၢအငါတၢ်လၢ အကကွၢ်ခိၣ်ဆုၢ်ကွၢ်တၢ်န့ၣ်လီၤ . (အဒိ, တၢ်ထုးထီၣ်ကွၢ်လၢတၢ်မၤ, တၢ်သုးလီၤလီၤလၢ, ဒီးတၢ်မၤပျဲမၤဖးလၢ ကဟ်ဖျါထီၣ်တၢ်သုးလီၤသုးကျၢၢ်တၢ်အိၣ်သးတဖၣ်) လၢအထီၣ်ဝဲဒၣ်ပုၤတဂၤ လၢ အဂဲၤလီၤဝဲတၢ်ခွဲးတၢ်ယၢ် တၢ်ခွဲးတၢ်ယၢ်တဖၣ်လၢအဘၣ်တၢ်ဒီသဒါဃာ်အီၤလၢ (Seattle Labor Standards) Seattle ပုၤမၤတၢ်ဖိတၢ်ဟ်ပနီၣ်ပတီၢ်.

တၢ်သံကွၢ် မ့တမ့ၢ် တၢ်လီၤကီၢ်

လၢတၢ်ကသံကွၢ်တၢ်အဂီၢ် မ့တမ့ၢ် လၢတၢ်ကပတံထီၣ်ဝဲဒၣ်တၢ်လီၤကီၢ်အဂီၢ်န့ၣ် ဆဲးကျိးဘၣ်ဒီး Seattle အဝဲဒၣ်ပုၤမၤတၢ်ဖိအတၢ်မၤပတီၢ် (Seattle Office of Labor Standards) ဖဲ (206) 256-5299 မ့တမ့ၢ် ကွၢ်ဘၣ် www.seattle.gov/laborstandards.

အဝဲသ့ၣ်တဖၣ်တၢ်ဖိးစၢၤမၤစၢၤန့ၣ် မ့ၢ်အကလီၤန့ၣ်လီၤ.
အဝဲသ့ၣ်အကဟ့ၣ်လီၤဝဲဒၣ်တၢ်ကျိထံတၢ်လၢအကလီၤန့ၣ်လီၤ.
အဝဲသ့ၣ်တသံကွၢ်ဝဲဒၣ်တၢ်သုးလီၤသုးကျၢၢ်တၢ်အိၣ်သးနီၣ်တဘျီဘၣ်န့ၣ်လီၤ.

ဂ့ၢ်ဂီၢ်တၢ်ခွဲးတၢ်ယၢ်အတၢ်ဒီသဒါတဖၣ်

ထံလီၤကီၢ်ပုၤမၤတၢ်ဖိတဖၣ်စ့ၢ်ကိးအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ်လၢ အကပူၤဖျးထီၣ် လၢမ့ၢ်ခွါကွၢ် ဂီၢ်တၢ်မၤထီၣ်ဒါတၢ်, တၢ်မၤဆုၢ်ကွၢ်တၢ်ဒီးတၢ်ကွၢ်တလီၤလၢ Seattle တၢ်ဟ့ၣ်တၢ်မၤလၢ အတီၢ်အကြၢတၢ်ဘျီသဲစး (Seattle's Fair Employment Practices Law) န့ၣ်လီၤ.

လၢတၢ်ဂ့ၢ်တၢ်ကျိအဂုၤကဒါဘၣ်ယးတၢ်ခွဲးတၢ်ယၢ်ဝဲအံၤန့ၣ် ဆဲးကျိး- Seattle ဂ့ၢ်ဂီၢ်တၢ်ခွဲးတၢ်ယၢ်အဝဲဒၣ် (Seattle Office for Civil Rights) ဖဲ (206) 684-4500 မ့တမ့ၢ် ကွၢ်ဘၣ် www.seattle.gov/civilrights.